

ပေါက်တူးထဲး နဲ့ <paut tu: lon:> 鹤嘴锄  
 ပေါက်တူးကရ နဲ့ <paut tat k-ya> = ပေါက်ကရ  
 ပေါက်နှယ် နဲ့ <paut nwe> 一种植物, 可入药 Butea Superba, Spatholobus Roxburghii  
 ပေါက်ပေါ် ကဲ <paut paw> = ပေါ်ပေါက်  
 ပေါက်ပော်စော် ကဲ <baut bet khat> = ဘာက်ဘင်းစော်  
 ပေါက်ပေါက် I နဲ့ <paut paut> 爆米花(缅甸习惯将其染上色向佛散撒) II ကဝါ <paut paut> 扑簌簌地: မျက်ရည် ~ ကျတယ်။ 泪如雨下。  
 ပေါက်ပေါက်ဆပ် နဲ့ <paut paut hsout> 米花糖  
 ပေါက်ပေါက်ပန်း နဲ့ <paut paut pan:> 爆米花  
 ပေါက်ပေါက်ပွင့် နဲ့ <paut paut pwin:> 爆米花  
 ပေါက်ပေါက်ပွာ် ကဲ <paut paut phaut> 爆米花  
 ပေါက်ပေါက်မြောက်မြောက် ကဝါ <paut paut myaut myaut> 成功,到底: ပညာကို ~ ဆည်းပူးမယ်။ 学问必须精通。  
 ပေါက်ပေါက်ဇာတ်ဇာတ် ကဝါ <paut paut yaut yaut> 成功, 有实际效果: ~ လုပ်ကိုင်ပါ။ 扎扎实实地做。  
 ပေါက်ပေါက်ရွှေ ကဝါ <paut paut sha' sha'> = ပေါက်ပေါက်ရွှေ။  
 ပေါက်ပေါက်ရွှေရွှေ ကဝါ <paut paut sha sha> 稀奇古怪, 想方设法,竭尽全力地; 别出心裁: ~ မေးလေ့ရှိသည်။ 他常常提出一些稀奇古怪的问题。  
 ပေါက်ပေါက်လှော် I နဲ့ <paut paut hlaw> 爆米花 II ကဲ <paut paut hlaw> 爆米花: ~ သလိုဝေဖ်ပြစ်တင်ကြလေသည်။ 像连珠炮似地批评指责。  
 ပေါက်ပင် နဲ့ <paut pin> 【植】紫铆 Butea frondosa, Roxb (butea tree)  
 ပေါက်ပန်း နဲ့ <paut pan:> 【植】木田菁 (Agati) grandiflora, Desv (agati)  
 ပေါက်ပန်းဇော် နဲ့ <paut pan: zei:> 木田菁种子  
 ပေါက်ပန်းဇော် ကဝါ <paut pan: zei:> 不加选择, 随心所欲; 胡乱; 无所节制: ကလေးထောင်းကောင်းကောင်းမစားတာ ~ စားတို့ပါ။ 孩子不正经吃饭是因为乱吃零食。/ ~ ပြောတယ်။ 乱说。  
 ပေါက်ပန်းနီး နဲ့ <paut pan: ni> 【植】红花木田菁 (red agati)  
 ပေါက်ပန်းပြု နဲ့ <paut pan: byu> 【植】白花木田菁 (white agati)  
 ပေါက်ပြု ကဲ <paut pya:> (古)显赫  
 ပေါက်ပြား နဲ့ <paut pya:> 锄头,有的地方称为 ပေါက်တူး  
 ပေါက်ပြု ကဲ <paut pye:> 皮开肉绽; (衣服)等划破: အကိုင်ထွေ ~ ကုန်ပြု။ 衣服都破了。/ ~ နေတဲ့ဘိလပ်မြေအတိ ပေါက်ပြု / တကိုယ်လုံး ~ ကုန်ပြု။ 遍体鳞伤。  
 ပေါက်ပြော် နဲ့ <paut pyaun> = ဆင်ပြော်  
 ပေါက်ပွား ကဲ <paut pwa:> 繁殖,繁衍: တောထွေ့ ~ သော

တိရှစွာ့နိုင်းများ 野生动物  
 ပေါက်ပွင့် နဲ့ <paut pwin:> 【植】紫铆花, 红色, 可食  
 ပေါက်ဖော် နဲ့ <paut phaw> ①同胞 ②亲戚 ③缅甸人对中国人亲切的称呼: ~ ခေါ်: 中国小孩 / ~ ခေါ်: 中国女人  
 ပေါက်ဖော်သားချင်း နဲ့ <paut phaw tha: gyin:> 同胞  
 ပေါက်ဖတ် နဲ့ <baut phat> 【动】毛虫,(蝴蝶、飞蛾的)幼虫  
 ပေါက်ပွား ကဲ <paut phwa:> ①诞生,产生 ②繁殖,繁衍  
 ပေါက်မ နဲ့ <paut ma:> 大雌象  
 ပေါက်မဲ့ နဲ့ <paut me:> 中彩的签儿  
 ပေါက်မဲ့ကျ ကဲ <paut me: kya:> 中签  
 ပေါက်မဲ့ထွေ့ ကဲ <paut me: htwet> 中彩、中奖号码出来了  
 ပေါက်မြောက် ကဲ <paut myaut> 成功: ရည်များချက်ကို ~ အောင်ကြိုးစားကြသည်။ 为了达到预期的目标大家共同努力。  
 ပေါက်ရောက် ကဲ <paut yaut> ①发展到(某种程度、范围)  
 ②效率高 ③交际广,消息灵通: သူကောင်းကြီးအထိ ~ ထဲလဲ 他可是个跟部长都有来往的人物。④(草木)长出,生长: မို့စုတ်သောအသများတွင် ~ သောအပ် 潮湿地带生长的植物 ⑤懂得: နိုင်းရေးအုပ်သာရသောကိုတကယ် ~ ရမည်။ 要真正懂得政治的含义。/ စာပေကျမ်းကို ~ တတ်မြောက်သူဖြစ်၏။ (他)是位精通经典著作的人。  
 ပေါက်တဲ့ နဲ့ <paut lon:> 鹤嘴锄  
 ပေါက်လောက်ညီး နဲ့ <paut laut nyo> 【植】= ဗောက်လောက်ညီး  
 ပေါက်လှုံး နဲ့ <paut hla:> 【动】(古)大雄象  
 ပေါက်လှုတ် ကဝါ <paut hlut> = ပေါက်လှုတ်ပဲစား  
 ပေါက်လှုတ်စား ကဝါ <paut hlut sa:> = ပေါက်လှုတ်ပဲစား  
 ပေါက်လှုတ်ပဲစား ကဝါ <paut hlut pe: za:> 不加管束,放任自流: သားသမီးများကို ~ မသားပါနေ့။ 对子女不能放任自流。  
 ပေါက်လှုတ်ပြု ကဲ <paut hlut pyu:> 放纵,放任  
 ပေါက်လှုတ်ပလုံး ကဝါ <paut hlut b-l-bwa> (罕) = ပေါက်လှုတ်ပလုံး  
 ပေါက်လှုတ်ပလာ ကဝါ <paut hlut b-la> = ပေါက်လှုတ်ပလား  
 ပေါက်လှုတ်ပဲစား ကဝါ <paut hlut me' za:> = ပေါက်လှုတ်ပဲစား  
 ပေါက်လှုတ်ပလျောက်လျား ကဝါ <paut hlut yaut ya:> (罕) = ပေါက်လှုတ်ပလျောက်လျား  
 ပေါက်သား နဲ့ <paut tha:> (古)灵敏的大象  
 ပေါက်သားလေ နဲ့ <paut tha: lei> 春风(缅甸十二月间最先吹来的风)  
 ပေါက်သီး နဲ့ <paut thi:> (罕)钮扣  
 ပေါက်သား၏ I ကဝါ <baut thaut> 胡乱,杂七杂八: အစား: အသာက်ကို ~ စားနေယင်ခုက္ခာတွေလို့မယ်။ 如果乱吃东西就会遭殃。II နဲ့ <baut thaut> 杂七杂八的,各种各